

ပုပ်ကြောင်း နဲ့ <pat kyaun:> 裂缝
 ပုပ်ခြောင်း I နဲ့ <pat khya:> (书)裂缝,裂隙 II ကဲ <pat khya:> 裂开
 ပုပ်ခြောင်း ကဲ <pat khyan: kwe:> 破裂; ဖော်သီး ~ သွား တယ်။ 西瓜裂开了。
 ပုပ်သော် နဲ့ <pat thei:> 小裂缝
 ပုပ်သော်ကြောင်း နဲ့ <pat thei: gyaun:> 小裂缝
 ပုပ်သော်ထား ကဲ <pat thei: hta:> 出现小裂缝
 ပုပ်သေးပပ်ညှင်း နဲ့ <pat thei: pat hnyin:> 裂纹
 ပုပ်သေးပပ်သက် နဲ့ <pat thei: pat thet> = ပုပ်သေးပပ်ညှင်း
 ပုပ် နဲ့ <pout> ①腐臭;腐烂;坏: ကြိုက် ~ 臭鸡蛋 / စွဲ: သေကောင် ~ 腐臭的狗尸 ②浪费;白费: အချင့် ~ တယ်။ 时间白费了。/ လက်မှတ် ~ သွားတယ်။ 票白浪费了。/
 မိပိတ်စကိုပို့ပြုပုံပြုယ်ကျော်တဲ့အဆ ~ သွားပိမ့်မယ်။ 这块布若这样剪裁,剩下的会浪费掉的。③恶劣;恶毒: အကျင့် ~ တယ်။ 品行恶劣。/ ဝိတ်ရင်: ~ တယ်။ 心肠狠毒。/ သ ဘော ~ တယ်။ 心眼坏,心狠。/ သွား ~ လေလွင့်ပြောသည်။ 造谣中伤。④(脸色)不快,不悦: မျက်နှာ ~ တယ်။ 脸色不悦。⑤贪吃,贪嘴: အစား: ~ တဲ့လူ 贪吃的人 ⑥(色)深暗: အဝါမ်း: ~ ဇွန် 暗绿色 ⑦(名声)不好: ရှုရ သတ်: ~ တယ်။ 名声不好。⑧不吉祥: ပါးစပ် ~ ကိုနဲ့ ပြောရောမယ်။ 又说不吉利的话了。
 ပုပ်ကျိုး ကဲ <pout kyi:> 臭而粘
 ပုပ်စော် နဲ့ <pout saw> 臭味
 ပုပ်စော်နှုန်း ကဲ <pout saw nan> ①发臭,臭气熏天 ②嗅到臭味
 ပုပ်စိန် နဲ့ <pout sat> 腐臭的,腐败的
 ပုပ်စိန်ဟောင်း ကဲ <pout sat haun nan> 发臭
 ပုပ်ဆေး နဲ့ <pout hswei:> 腐朽,腐烂
 ပုပ်ညိုး နဲ့ <pout hnyi:> 腥臭;恶臭: ~ သောပါးစပ် 有口臭的嘴
 ပုပ်ဗားစိန် နဲ့ <pout pa: sein> 【矿】赤铁矿
 ပုပ်ဗားတောင် နဲ့ <pout pa: taun> 卜巴山,位于缅甸中部,敏建县东南,是座死火山,缅甸传说中的神山
 ပုပ်ပေါင်း နဲ့ <pout paun:> = ပုပိုင်း
 ပုပိုင်း နဲ့ <pout paun:> 丛林,树丛
 ပုပ်ပွဲ နဲ့ <pout pwa:> 腐烂,腐败: ~ နေတဲ့အသေကောင် 腐臭的尸体
 ပုပ်မဲ့ နဲ့ <pout me:> 脸色不悦,脸色阴沉: မျက်နှာကြိုး ~ နေတဲ့တောာသောသောမကျိုးလဲ။ (你)脸色很不快,有什么不高兴的事?
 ပုပ်ဗိုးရွား နဲ့ <pout hmo hso: ywa:> 腐朽;腐败
 ပုပ်ရာန်း နဲ့ <pout y-han:> [英 pope + ရဟန်း] 教皇
 ပုပ်ရိုး နဲ့ <pout yi:> = ပုပ်ဆေး

ပုပ်ထွောင်း နဲ့ <pout hlaun:> (书)腐臭
 ပုပ်သီး နဲ့ <pout tho:> (食物等)坏,馊,臭: အနုကုလဲ ~ နေတဲ့ပဲ။ 气味臭极了。
 ပုပ်သီးသွေးမြော် နဲ့ <pout tho: hswei: myei:> 腐朽,腐烂
 ပုပ်သီးသီး ကဲ <pout tho: dho:> 绷着脸,沉着脸: မျက် နှာ ~ နှာဘအတိမကျမှန်မသိဘူး။ 绷着脸不知他有什么不顺心的事。
 ပုပ်ဟောင် နဲ့ <pout haun> 腐臭,发臭: ~ နေသောအ လောင်းကောင် 腐尸
 ပုပ်အုံ ကဲ <pout u u> 发霉
 ပုပ်အဲ နဲ့ <pout e:> = ပုပ်သီး
 ပုပ်အက် နဲ့ <pout et> = ပုပ်သီး
 ပုပ်အက်အက် ကဲ <pout et et> 臭哄哄
 ပုပ်အဗိုဒ် နဲ့ <pat bit zi' ta:> [巴]僧伽
 ပုပ်အဗိုဒ် နဲ့ <pat bit za:> [巴]受戒为僧
 ပုပ်ကြိုး နဲ့ <pout ba' kyet> = ပုံးမော်
 ပုပ်စော်တာ့ နဲ့ <pout ba' zei d-na:> [巴]行善前发自内心的行善欲望
 ပုပ်စိန် နဲ့ <pout ba' n-meit> 征兆,先兆
 ပုပ်စိဝေးဘက္ကား နဲ့ <pout ba' wi' dei ha' kyun:> [巴][佛]东胜身洲(四大部洲之一)
 ပုပ်စိုးဝါဘာက် နဲ့ <pout bei ni' wa tha' nyan> [巴]能知自己前世经历之智慧
 ပုပ် I နဲ့ <pein:> ①皮肤表面成片的小疙瘩 ② <bein> 扑克牌中的红桃 II နဲ့ <pein:> 略向下凹,稍瘪 III ဦး <pein:> 表示自己意愿句尾用字: မှန်ရေး ~ ။ (我们)会如实写的,与ပေါ်同义
 ပုမ္မား နဲ့ <pon: ba wa:> [巴]男性,男生殖器
 ပုမ္မား နဲ့ <pon: baw:> = ပုမ္မား
 ပုမ္မား I နဲ့ <pe> (古)缅亩(相当于1又3/4英亩,能播种5篓稻谷的面积)有ကတိ ~ ၁၆၌: ~ 之分 II ကဲ <pe> 排除;排斥;拒绝;否决;扣除: သူအသိပြုချက်ကို ~ ပစ်လိုက် တယ်။ 否决了他的建议。/ သူပေးတဲ့လက်ဆောင်ကိုမ ~ ပါနဲ့။ 不要拒绝他送的礼物! / ပိုင်း ~ ခုတဲ့လူ 被排斥(孤立)的人 / ရှုနှုတ်အတွက်မ ~ ရသေးဘူး။ 还没有扣除麻袋的重量。
 ပုမ္မားကြုံ ကဲ <pe kyin> 排斥,排挤;排除;孤立
 ပုမ္မားခေါင်း နဲ့ <pe gin:> 相当于1.75英亩的地
 ပုမ္မားချုံ ကဲ <pe khya:> 拒绝,否决;摈除: ~ နိုင်ခဲ့ 否决权
 ပုမ္မားခွင့် ကဲ <pe khwin:> 摧毁,除掉: အမှားငယ်ကို ~ ၍၁၁ လင်းရောင်းပေးသောင်းမှု: 驱散黑暗带来光明的太阳 / ရှုနှုတ်အပေါင်းကို ~ သည်။ 摧毁所有敌人。
 ပုမ္မားစွန်း ကဲ <pe sun:> 抛弃,摈弃